

ကွန်ပျူတာသုံးမြန်မာစာစနစ် အကောင်အထည်ဖော်ခြင်းအဖွဲ့က အကူအညီ တောင်းသည့်အတွက် ထိုအဖွဲ့၏လုပ်ငန်းများတွင် အခြေခံအဖြစ်အသုံးပြုရမည့် မြန်မာ ဘာသာစကားနှင့် မြန်မာစာအရေးအသားစနစ်၏ သွင်ပြင်လက္ခဏာများကို ကာလ အတန်ကြာမျှ ဆွေးနွေးပို့ချပေးခဲ့ရပါသည်။ ဝဏ္ဏများခွဲခြားခြင်း၊ စကားလုံးများကို ဝါစာ် သတ်မှတ်ခြင်း၊ ဝါကျထဲက စကားလုံးများ၊ ပုဒ်များ ခွဲခြားခြင်း၊ အနက်အဓိပ္ပာယ် နယ်ပယ် အရ အမျိုးအစားခွဲခြားခြင်း စသည့် လုပ်ငန်းများကို လူငယ်ပညာရှင်များ တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက်နေကြပုံကို တွေ့မြင်ကြားသိရပါသည်။ မြန်မာယူနီကုဒ် အကောင် အထည်ဖော်သည့် လုပ်ဆောင်ချက်များအကြောင်းလည်း တစေ့တစောင်း သိရပါသည်။

မြန်မာစာအရေးအသားစနစ်သည် ဝဏ္ဏတစ်ခုစီကို စာလုံးတစ်လုံးစီဖြင့် ရေးသော စနစ်ဖြစ်သည်။ စာလုံးတစ်လုံးကို ခွဲခြားကြည့်လျှင် ဗျည်းသင်္ကေတ၊ သရသင်္ကေတ၊ အသတ်သင်္ကေတ၊ အသံပြောင်းပြသင်္ကေတ၊ ပုဒ်ဖြတ်ပုဒ်ရပ်သင်္ကေတဟူ၍ အဓိက အပိုင်းများ ခွဲခြားရပါသည်။ ယူနီကုဒ်လုပ်ရာတွင် ထိုသင်္ကေတတစ်ခုစီအတွက် သီးခြား နံပါတ်တစ်ခုစီပေးပြီး ကွန်ပျူတာတွင် စနစ်တကျသိမ်းဆည်းခြင်းမှာ မြန်မာစာကို နိုင်ငံ တကာရှိ ဘာသာစကားများ၏ စာအရေးအသားစနစ်များနည်းတူ ခေတ်မီ နည်းပညာ ဖြင့် ထွယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်ရန် ဆောင်ရွက်ခြင်း ဖြစ်သည့်အတွက် ခေတ်မီတိုးတက် သည့် လက္ခဏာကို ဆောင်နေကြောင်း ဝမ်းသာဖွယ် တွေ့ရပါသည်။

ထိုလုပ်ငန်းကို စိတ်ဝင်စားပြီး အပတ်တကုတ်ဆောင်ရွက်နေသော လူငယ် ပညာရှင်တစ်ဦးဖြစ်သည့် မောင်ဆန်းသည် ဤ မြန်မာယူနီကုဒ် စာအုပ်ကို ပြုစု ထုတ်ဝေခြင်းမှာ အဆိုပါလုပ်ငန်း သဘောသဘာဝကို အများသိအောင် ဖြန့်ဖြူးရာလည်း ရောက်ပါသည်။ အားဖြည့်ရာလည်း ရောက်ပါသည်။ ထို့ကြောင့် ဝမ်းပန်းတသာ ကြိုဆိုလိုက်ရပါသည်။